

1 பரமபதாராஜமகேதகா வ பூதபதாரா 1





















[illegible]

[illegible]

မှတ်တမ်းတော်မူသော အကျဉ်းချုပ်တို့ကို ဖော်ပြပါရှိသည်။
ဤစာတမ်းကို ရှေးအခါက ရေးသားခဲ့သော စာတမ်းများကို အခြေခံ၍
ရေးသားခဲ့သည်။

ဤစာတမ်းကို ရှေးအခါက ရေးသားခဲ့သော စာတမ်းများကို အခြေခံ၍
ရေးသားခဲ့သည်။

ဤစာတမ်းကို ရှေးအခါက ရေးသားခဲ့သော စာတမ်းများကို အခြေခံ၍
ရေးသားခဲ့သည်။

ဤစာတမ်းကို ရှေးအခါက ရေးသားခဲ့သော စာတမ်းများကို အခြေခံ၍
ရေးသားခဲ့သည်။

Handwritten text in Burmese script, likely a manuscript or historical document. The text is written in a cursive style and spans across the page. It appears to be a list or a series of entries, possibly related to a historical record or a collection of items. The script is dense and fills most of the page.

[Faint handwritten text from the reverse side of the manuscript page, likely bleed-through.]

Handwritten text in a script, likely Indic, spanning the left portion of the manuscript. The text is arranged in approximately 10 horizontal lines, showing various characters and symbols typical of such scripts.

Handwritten text in a script, likely Indic, spanning the middle portion of the manuscript. This section contains several lines of text, including some that appear to be separated by vertical markers or punctuation.

Handwritten text in a script, likely Indic, spanning the right portion of the manuscript. The text continues across multiple lines, maintaining the same script style as the other sections.

၁၂၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်

အရှင်ဘုရားအား ရန်ကုန်မြို့၊

အရှင်ဘုရားအား ရန်ကုန်မြို့၊

အရှင်ဘုရားအား ရန်ကုန်မြို့၊

အရှင်ဘုရားအား ရန်ကုန်မြို့၊

၁၂၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်

အရှင်ဘုရားအား ရန်ကုန်မြို့၊

အရှင်ဘုရားအား ရန်ကုန်မြို့၊

အရှင်ဘုရားအား ရန်ကုန်မြို့၊

အရှင်ဘုရားအား ရန်ကုန်မြို့၊

၁၂၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်

အရှင်ဘုရားအား ရန်ကုန်မြို့၊

အရှင်ဘုရားအား ရန်ကုန်မြို့၊

အရှင်ဘုရားအား ရန်ကုန်မြို့၊

အရှင်ဘုရားအား ရန်ကုန်မြို့၊

Handwritten text in Burmese script, likely a manuscript or document. The text is written in a cursive style and is organized into several columns. A circular stamp is visible on the left side, containing the word "NATIONAL" and some Burmese text. The document appears to be a historical record or a legal document, given the formal nature of the script and the presence of the stamp.

Handwritten text in a South Indian script, likely Grantha or Tamil, on a palm leaf manuscript. The text is arranged in approximately 10 horizontal lines. The script is finely etched into the surface of the dried leaf. The leaf shows signs of age, including discoloration and a small circular hole near the center. The text appears to be a form of liturgical or philosophical discourse, given the use of certain characters and the structured layout.

Handwritten text in a South Indian script, likely Grantha or Tamil, arranged in approximately 10 horizontal lines. The script is finely inscribed on a light-colored, aged surface. The text is organized into several columns, with some lines containing multiple groups of characters separated by vertical strokes or spaces. The ink is dark, and the overall appearance is that of an ancient manuscript or inscription.

...
...
...
...
...

...
...
...
...
...

...
...
...
...
...

...
...
...
...
...

...
...
...
...
...

Handwritten text in a South Indian script, likely Grantha or Tamil, arranged in approximately 10 horizontal lines. The script is dense and cursive. The text is written on a light-colored, aged paper with some visible texture and minor staining. The lines are roughly parallel, following the curve of the page. The characters are finely etched or written with a quill, showing some variation in line thickness. There are some small, dark spots or ink blots scattered across the page, particularly in the middle section. The overall appearance is that of an ancient manuscript or a historical record.

[illegible]

[illegible]

•
•

•

[illegible]

၁။ နတ်တို့သည် အလွန်အမင်း ကျန်းမာစွာ ရှိနေကြောင်းကို သိရသောအခါ
 ၂။ နတ်တို့သည် အလွန်အမင်း ကျန်းမာစွာ ရှိနေကြောင်းကို သိရသောအခါ
 ၃။ နတ်တို့သည် အလွန်အမင်း ကျန်းမာစွာ ရှိနေကြောင်းကို သိရသောအခါ
 ၄။ နတ်တို့သည် အလွန်အမင်း ကျန်းမာစွာ ရှိနေကြောင်းကို သိရသောအခါ
 ၅။ နတ်တို့သည် အလွန်အမင်း ကျန်းမာစွာ ရှိနေကြောင်းကို သိရသောအခါ
 ၆။ နတ်တို့သည် အလွန်အမင်း ကျန်းမာစွာ ရှိနေကြောင်းကို သိရသောအခါ
 ၇။ နတ်တို့သည် အလွန်အမင်း ကျန်းမာစွာ ရှိနေကြောင်းကို သိရသောအခါ
 ၈။ နတ်တို့သည် အလွန်အမင်း ကျန်းမာစွာ ရှိနေကြောင်းကို သိရသောအခါ
 ၉။ နတ်တို့သည် အလွန်အမင်း ကျန်းမာစွာ ရှိနေကြောင်းကို သိရသောအခါ
 ၁၀။ နတ်တို့သည် အလွန်အမင်း ကျန်းမာစွာ ရှိနေကြောင်းကို သိရသောအခါ



Handwritten text in Devanagari script, likely a manuscript or ledger. The text is organized into several columns and rows, with some entries appearing to be dates or specific events. The script is cursive and typical of older Indian manuscripts. The text is written on aged, slightly discolored paper.







